



Myanmar Garment Manufacturers Association NEWSLETTER

Coronavirus Disease 2019(COVID-19) ကူးစက်ကပ်ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားမှု သတိပေးချက်များရှိလာပါသဖြင့် အသင်းဝင်စက်ရုံများသို့ အသိပေးနှိုးဆော်ခြင်း



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ လတ်တလောတွင် ဖြစ်ပွားလျက်ရှိသော Coronavirus Disease (COVID - 19) ဒုတိယလှိုင်း အတွက် အသင်းဝင်စက်ရုံများ အတွက် အသိပေးနှိုးဆော်ချက်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၂၀) ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၀ ခုနှစ်၏ (၆) ကြိမ်မြောက် (၆/၂၀၂၀) **Executive Committees (ECs)** အစည်းအဝေးကျင်းပခဲ့ခြင်း

COVID - 19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပန်ကြားချက်

နှာခေါင်းစည်း(Mask)များချုပ်လုပ်ရောင်းချသည့် အသင်းဝင်စက်ရုံများအနေဖြင့်နှာခေါင်းစည်းများကိုပုံမှန်ဈေး အတိုင်းရောင်းချပေးကြရန်နှင့်နှာခေါင်းစည်းဝယ်ယူလိုသူများ ဆက်သွယ်စုံစမ်းနိုင်ကြောင်း တိုက်တွန်းအသိပေးခြင်း

DVB Debate : “အထည်ချုပ်လုပ်ငန်းတွေ ရှင်သန်ဖို့ ဘယ်လောက် အရေးကြီးလဲ?”

GIZ နှင့် **ILO** တို့မှ **COVID - 19** ကာကွယ်ရေးအတွက် ရေမ လိုလက်ဆေးရုံညီ များနှင့် ပုံစံတာများ ပေးအပ်ခြင်း

စက်ရုံ၊ အလုပ်ရုံများ ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း မှ လိုက်နာပါက ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း

အသင်း၏ဝန်ဆောင်မှု နှုန်းထားများ လျော့ချခြင်း သတ်မှတ် ကာလကိုတိုးမြှင့်ခွင့်ပြုကြောင်းအကြောင်း ကြားခြင်း

ECV Textile & Apparel Online Webinar ကျင်းပခဲ့ခြင်း



ECV Textile & Apparel Webinar ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လည် ၃ နာရီတွင် အွန်လိုင်းမှ တစ်ဆင့်ကျင်းပခဲ့ပြီး ဒေါက်တာ ခင်မောင်အေးမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ခေါင်းစဉ်များ

စာမျက်နှာ

၂၀၂၀ ခုနှစ်၏ (၆) ကြိမ်မြောက် (၆/၂၀၂၀) Executive Committees (ECs) အစည်းအဝေးကျင်းပခဲ့ခြင်း	၁
ကိုဗစ် - ၁၉ ထုတ်ပြန်ချက်	၂
COVID - 19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပန်ကြားချက်	၃
ECV Textile & Apparel Online Webinar ကျင်းပခဲ့ခြင်း	၆
Coronavirus Disease 2019(COVID-19) ကူးစက်ကပ်ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားမှု သတိပေးချက်များရှိလာပါသဖြင့် အသင်းဝင်စက်ရုံများ သို့ အသိပေးနှိုးဆော်ခြင်း	၇
နှာခေါင်းစည်း(Mask)များ ချုပ်လုပ်ရောင်းချသည့် အသင်းဝင်စက်ရုံများအနေဖြင့် နှာခေါင်းစည်းများကို ပုံမှန်ဈေးအတိုင်း ရောင်းချပေးကြရန်နှင့် နှာခေါင်းစည်း ဝယ်ယူလိုသူများ ဆက်သွယ်စုံစမ်းနိုင်ကြောင်း တိုက်တွန်းအသိပေးခြင်း	၁၀
DVB Debate : “အထည်ချုပ်လုပ်ငန်းတွေ ရှင်သန်ဖို့ ဘယ်လောက် အရေးကြီး လဲ?”	၁၂
Industrial Engineering (IE) နည်းပညာသင်တန်းသင်ကြားပေးခဲ့ခြင်း	၁၃
GIZ နှင့် ILO တို့မှ COVID - 19 ကာကွယ်ရေးအတွက် ရေမလိုလက်ဆေးရည် များနှင့် ပိုစတာများ ပေးအပ်ခြင်း	၁၄
စက်ရုံ၊ အလုပ်ရုံများ ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း မလိုက်နာပါက ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း	၁၅
အသင်း၏ဝန်ဆောင်မှု နှုန်းထားများ လျှော့ချခြင်း သတ်မှတ်ကာလကို တိုးမြှင့်ခွင့်ပြုကြောင်းအကြောင်းကြားခြင်း	၁၆

New Members update in August 2020

၂၀၂၀ ခုနှစ်၏ (၆) ကြိမ်မြောက် (၆/၂၀၂၀) Executive Committees (ECs) အစည်းအဝေးကျင်းပခဲ့ခြင်း

၂၀၂၀ခုနှစ် ၏ (၆)ကြိမ်မြောက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) Executive Committees(ECs) အစည်းအဝေးကို သြဂုတ်လ(၈) ရက်နေ့ (စနေနေ့) ၊ ၂၀၂၀ တွင် MGMA အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ပြုလုပ်ဆောင်ရွက်နေမှုများ၊ OHS သင်တန်းမှ ကောင်းမွန်သောရလဒ် ရရှိခဲ့ခြင်းများ ၊ ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်သော MGHRDC သင်တန်းကျောင်း၏ သင်တန်းများပို့ချဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းအနေဖြင့် ဆက်လက်ပြုလုပ် ဆောင်ရွက်သွားမည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို MGMA ၏ Managing Director မှ စီစဉ်ဆောင်ရွက်ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ စုစုပေါင်း(၁၆)ယောက်တက်ရောက်ခဲ့ကြပါသည်။



ကိုဗစ် - ၁၉ ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ ထုတ်ပြန်ချက်ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အမိန့်ကြေညာချက်တွင် ကိုဗစ် - ၁၉ ရောဂါ၏ လက်ရှိဖြစ်ပွားမှုအခြေအနေအရ ၁၆.၈.၂၀၂၀ မှစတင်၍ အမိန့်များတွင် ဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၁၅ ဦး အစား၊ လူ ၃၀ ဦးဖြစ်စေ၊ လူ ၃၀ ဦး ထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ပြင်ဆင်ထုတ်ပြန်ကြေငြာခဲ့ပါသည်။ COVID - 19 နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် အမိန့်၊ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများကာကွယ် နှိမ်နင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။

ကိုဗစ် - ၁၉ ထုတ်ပြန်ချက်



ဩဂုတ် ၁၄၊ ၂၀၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၈၈/၂၀၂၀
၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019-COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၁၆-၄-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ်

၃၇/၂၀၂၀ နှင့် ၂၈-၅-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၅၆/၂၀၂၀ တို့ဖြင့် ခြွင်းချက်ဖြုတ်ပြထားသော ကိစ္စရပ်များမှအပ လူ ၅ ဦး ဖြစ်စေ၊ လူ ၅ ဦးထက်ပို၍ ဖြစ်စေ စုဝေးခြင်းမပြုရန် ထုတ်ပြန်ကြေညာခဲ့ပြီး ၂၉-၇-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၇၉/၂၀၂၀ ဖြင့် ၁-၈-၂၀၂၀ ရက်မှစ၍ အဆိုပါအမိန့်များတွင် ဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၅ ဦးအစား လူ ၁၅ ဦးဖြစ်စေ၊ လူ ၁၅ ဦး ထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ပြင်ဆင်ထုတ်ပြန်ခဲ့ပါသည်။
၂။ ယခုအခါ COVID-19 ရောဂါ၏ လက်ရှိဖြစ်ပွားမှုအခြေအနေအရ ၁၆-၈-၂၀၂၀ ရက်မှစ၍ အဆိုပါအမိန့်များတွင် ဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၁၅ ဦးအစား လူ ၃၀ ဦးဖြစ်စေ၊ လူ ၃၀ ဦး ထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ပြင်ဆင်ထုတ်ပြန်လိုက်သည်။
၃။ COVID-19 နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဒေါက်တာမြင့်ထွေး
ပြည်ထောင်စုဝန်ကြီး

COVID – 19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပန်ကြားချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019(COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ COVID – 19 ကူးစက် ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရန် ပြည်သူ့သို့ ပန်ကြားချက်ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ မိမိတို့၏ အိမ်နီးချင်း နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင်တတိယ ကူးစက်မှုအများဆုံး ဖြစ်နေပြီး ဖြစ်ပွားမှု/သေဆုံးသူ ဦးရေမှာ နေ့စဉ် မြင့်တက်လျက်ရှိနေကြောင်း၊ COVID – 19 ကူးစက်ဖြစ်ပွားမှုပထမလှိုင်း ၏ အကျပိုင်း ရောက်ရှိချိန်တွင် ထိန်းချုပ်နိုင်ခဲ့ခြင်းမှာ ပြည်သူများအားလုံး ပူးပေါင်းပါဝင် လိုက်နာခဲ့မှုကြောင့်ဖြစ်ကြောင်း၊ ယခုအခါ ဒုတိယလှိုင်း အနေဖြင့် ရောဂါပိုးသည်ပြန် လည်ဝင်ရောက်လာနိုင်သောကြောင့် ကမ္ဘာနိုင်ငံကြီးအချို့တွင် ခက်ခဲစွာထိန်းချုပ်နေရ ကြောင်း၊ ပြည်သူများအနေဖြင့် ဇွန်လ အလယ်လောက်မှ စ၍ လိုက်နာမှုအားနည်းနေ သည်တို့ကိုတွေ့ရှိကြောင်း၊ အကယ်၍ မိမိတို့နိုင်ငံအတွင်းတွင် ရောဂါဖြစ်ပွားမှု ဒုတိယ လှိုင်းအဖြစ်ပေါ်ပေါက်လာခဲ့ပါက ကျန်းမာရေး၊ စီးပွားရေး အစရှိသည့်တို့တွင် ဆိုးကျိုး များစွာ ပေါ်ပေါက်လာနိုင်ကြောင်း၊ COVID – 19 ကူးစက်မှုဒုတိယလှိုင်း မဖြစ်ပွားစေရန် ရောဂါကာကွယ်ရေးနည်းလမ်း အဓိကအချက် (၅) ချက်ကို တိတိကျကျလိုက်နာရန် လိုအပ်ကြောင်း အစရှိသည်တို့ကို ပန်ကြားချက်တွင် အသေးစိတ်ဖော်ပြထားပါသည်။



The Mirror Daily

အတ္တလန်တိတ်မြို့၊ ဂျော်ဂျီးယားပြည်နယ်၊ အက်တလန်တိတ်မြို့၊ ဖန်တီးချက် ၁၉၅၇

လောကဓမ္မတာစံကြရာ

အချို့သောသူတို့သည် ဤလူ့ပြည်တွင် အစိမ်းတွင်း ပဋိသန္ဓေနေရကုန်၏။ မကောင်းမှုပြုသူတို့သည် ငရဲတွင် ကျရကုန်၏။ ကောင်းသောပညာရှိတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏။ အာသဝေါကင်းသော ရဟန္တာပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်စံရကုန်၏။

ပါပဝဂ် (ဓမ္မပဒ-၁၂၆)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက်၊ ဗုဒ္ဓဟူးနေ့။

Wednesday, 19 August 2020

၁၀၁၀၉

COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပြည်သူသို့ ပန်ကြားချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး

အမျိုးသားအဆင့်ဗဟိုကော်မတီ

COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပြည်သူသို့ ပန်ကြားချက်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၅ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်)

၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၈.၈.၂၀၂၀)နေ့ နံနက်ပိုင်း မြန်မာစံတော်ချိန် (၀၉:၃၀) နာရီတွင် ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ ကမ္ဘာတွင် (COVID-19) ရောဂါဖြစ်ပွားသူ (၂၁.၅)သန်းခန့်ရှိ၍ သေဆုံးသူ (၇.၆) သန်းကျော်ရှိနေပြီဖြစ်ကာ ဖြစ်ပွားသူနှင့် သေဆုံးသူအရေအတွက်မှာ အချိန်နှင့်အမျှ တိုးတက်များပြားလျက်ရှိနေပါသည်။

၂။ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားသူ (၂.၆)သန်းခန့်နှင့် သေဆုံးသူ (၅၀,၉၂၁)ဦးဖြင့် ကမ္ဘာတွင် ဖြစ်ပွားမှု တတိယအများဆုံးနိုင်ငံဖြစ်နေပြီး တကီလားဘေ့ရှ်နိုင်ငံတွင်လည်း ဖြစ်ပွားသူ (၂.၇) သန်းကျော်နှင့် သေဆုံးသူ (၃,၆၅၇)ဦးရှိနေပါသည်။ အဆိုပါ နိုင်ငံများတွင် ဖြစ်ပွား/သေဆုံးသူဦးရေမှာ နေ့စဉ် ဆက်လက်မြင့်တက်လျက်ရှိနေသည်ကို တွေ့ရှိနေရပါသည်။

၃။ မိမိတို့နိုင်ငံတွင် (COVID-19) ကူးစက်ဖြစ်ပွားမှုပထမလှိုင်း၏ အကျဉ်းသို့ရောက်ရှိနေပြီး ပထမလှိုင်း မကြာမီ ပြီးဆုံးတော့မည်ဟု ဆိုနိုင်သည့်အခြေအနေဖြစ်ပါသည်။ ယနေ့နံနက်ပိုင်းအထိ ရောဂါဖြစ်ပွားသူ (၃၇၆)ဦးရှိကာ ၎င်းတို့အနက် (၆)ဦးသေဆုံးခဲ့ပြီး ရောဂါပိုးကင်းစင်သူ (၃၃၁)ဦးရှိပြီဖြစ်ပါသည်။ (၁၈-၆-၂၀၂၀) ရက်နေ့မှစ၍ ယနေ့အထိ ပိုးတွေ့ရှိသူ (၁၁၄)ဦးရှိသည့်အနက် (၂)ဦးသာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ကျန် (၁၁၂)ဦးသည် ပြည်တွင်းကူးစက်မှုမဟုတ်ဘဲ နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူများတွင် ပိုးတွေ့ရှိရခြင်း ဖြစ်ပါသည်။ ဤသို့ထိန်းချုပ်နိုင်ခဲ့ခြင်းမှာ လည်း ပြည်သူသာလျှင် အဓိကဖြစ်သည့်အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်မှု လိုက်နာခဲ့မှုကြောင့်ဖြစ်ပါသည်။

၄။ အထူးသတိပြုရမည့်အချက်မှာ မိမိတို့နိုင်ငံတွင် ရောဂါပိုးတွေ့ရှိရသူများအနက် ထက်ဝက်ကျော်ဖြစ်သည့် (၆၁%)ခန့်သည် အမြင်အားဖြင့် နေကောင်းကျန်းမာပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်းမရှိသူများ ဖြစ်ပါသည်။ အကယ်၍ ရပ်ကွက်/ကျေးရွာအတွင်း၊ လူထုအတွင်း ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိဘဲ COVID-19 ဗိုင်းရပ်စ်ပိုးရှိနေသောသူများရှိနေပါက ထိုသူတို့ထံမှ တိတ်တဆိတ်ကူးစက်ပြန့်ပွား၍ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် အရှိန်အဟုန်ဖြင့်ပွားပြန့်ပွား ဖြစ်ပေါက်လာနိုင်သည့် အလားအလာများစွာရှိပါသည်။ ဤကဲ့သို့ ရောဂါ ဒုတိယလှိုင်းအဖြစ် ရောဂါဖြစ်လည်ဖြစ်ပွား/သေဆုံးနေမှုများကို အိမ်နီးနားချင်းနိုင်ငံအချို့နှင့် ရောဂါကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည်ဟုဆိုခဲ့သော ကမ္ဘာ့နိုင်ငံကြီးအချို့တွင် တွေ့ရှိနေရပြီး ခက်ခဲစွာ ပြန်လည်ထိန်းချုပ်နေရသည်ကိုလည်း တွေ့ရှိရပါသည်။

စာမျက်နှာ ၃ ကော်လံ ၁ သို့ ○

ပြည်သူ့သာလျှင် အဓိက

○ ရှေ့မှ

၅။ မိမိတို့ပြည်သူများအကြားတွင် COVID-19 ကာကွယ်ရေးအတွက် အဓိကလိုက်နာဆောင်ရွက်ရမည့် အချက်များကို နိုင်ငံတွင်းကူးစက်မှုများခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ၊ ဧပြီလနှင့် မေလတို့တွင် လိုက်နာမှု အားကောင်းခဲ့သော်လည်း ဇွန်လအလယ်ခန့်မှစတင်၍ လိုက်နာမှုအားနည်းနေသည်ကို တွေ့ရပါသည်။

၆။ အကယ်၍ မိမိတို့နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုများ ရုတ်တရက်များပြားစွာပေါ်ပေါက်လာပြီး ထိန်းချုပ်ရန်ခက်ခဲသော ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ်ပေါ်ပေါက်လာပါက ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ စားဝတ်နေရေး စသည့်ကဏ္ဍမျိုးစုံတွင် ဆိုးကျိုးများစွာ ဖြစ်ပွားပေါ်ပေါက်လာနိုင်ပါသည်။


၇။ ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူအားလုံးက လိုက်နာလျှင် လိုက်နာသကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာစေနိုင်သည့် COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းကို တားဆီးကာကွယ်နိုင်မည်ဖြစ်ပါသည်။ COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရန် အောက်ဖော်ပြပါ အဓိကအချက် (၅)ချက်ကို တိတိကျကျလိုက်နာပြီး မိမိတို့ပြည်သူအားလုံး အတူတကွ ဝိုင်းဝန်းကာကွယ်ကြပါရန် တိုက်တွန်း

အပ်ပါသည်-

- (က) တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။
- (ခ) တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ ခပ်ခာခာနေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေအကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်။
- (ဂ) အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့်နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။
- (ဃ) လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ဗိုင်းကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြပါရန်။
- (င) နိုင်ငံခြားမှ ပြန်ရောက်လာသူများအား အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့်ထားရှိ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်းပါဝင်ပါရန်၊ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများတွေ့ရှိပါက မဖြစ်မနေသတင်းပို့ပါရန်။

ECV Textile & Apparel Online Webinar ကျင်းပခဲ့ခြင်း

EVC Textile & Apparel Webinar ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လည် ၃ နာရီတွင် အွန်လိုင်းမှ တစ်ဆင့် ကျင်းပခဲ့ပြီး ဒေါက်တာခင်မောင်အေး မှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ခင်မောင်အေးမှ COVID-19 ကာလအတွင်းတွင်မြန်မာ နိုင်ငံ အထည်ချုပ်လောကအနေဖြင့် ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် တွန်းလှန်ကျော်လွှားနိုင်အောင် ကြိုးစားနေမှုများ အကြောင်းကို Webinar တွင် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံအသီးသီး မှ မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံများတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုအသစ်များနှင့် အခွင့်အလမ်း အသစ်များနှင့် အခွင့်အလမ်းအသစ်များအကြောင်းကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများမှ လည်း သိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ ECV Textile & Apparel Online Webinar သို့ နိုင်ငံအသီးသီးမှ စုစုပေါင်း (၆၉)ယောက် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။



**Coronavirus Disease 2019(COVID-19) ကူးစက်ကပ်ရောဂါ ဒုတိယလှိုင်း
ဖြစ်ပွားမှု သတိပေးချက်များရှိလာပါသဖြင့် အသင်းဝင်စက်ရုံများ
သို့ အသိပေးနှိုးဆော်ခြင်း**

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ လတ်တလောတွင် ဖြစ်ပွားလျက်ရှိသော Coronavirus Disease (COVID - 19) ဒုတိယလှိုင်း အတွက် အသင်းဝင်စက်ရုံများ အတွက် အသိပေးနှိုးဆော်ချက်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ လုပ်သားဦးရေ အမြောက်အမြားဖြင့် လုပ်ကိုင်နေရသော အထည်ချုပ်လုပ်ငန်းများအနေဖြင့် ဝန်ထမ်းများအားလုံးကို အပူချိန်တိုင်းပြီးမှသာ ဝင်ခွင့်ပြုရန်၊ စနစ်တကျလက်ဆေးနိုင်ရန်အတွက် လက်ဆေးဘေစင်၊ ရေ၊ ဆပ်ပြာ အစရှိသည့်တို့ကို ထားရှိရန်၊ ဝန်ထမ်းများအားလုံးကို နှာခေါင်းစည်းများ အလုံအလောက် ထုတ်ပေးခြင်း၊ ဝန်ထမ်းများကို သတ်မှတ်ထားသည့် အကွာအဝေးတွင် အလုပ်လုပ်နိုင်အောင်တက်နိုင်သမျှစီစဉ်ပေးခြင်း အစရှိသည့် အချက် ၇ ချက်တို့ကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းခြင်းတို့ကို အဆိုပါ အသိပေးနှိုးဆော်ချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။



MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCL, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

အသိပေး နှိုးဆော်ခြင်း

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်

အကြောင်းအရာ။ ။ Coronavirus Disease 2019 (COVID-19) ကူးစက်ကပ်ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားမှု သတိပေးချက်များရှိလာသဖြင့် အသင်းဝင်စက်ရုံများသို့ အသိပေး နှိုးဆော်ခြင်း။

၁။ လတ်တလောဖြစ်ပွားလျက်ရှိသော Coronavirus Disease 2019 (COVID-19) ကမ္ဘာ့ကူးစက်ကပ် ရောဂါသည် မြန်မာနိုင်ငံတွင် လအနည်းငယ်ကြာ ပြည်တွင်းကူးစက်မှုမရှိဘဲ ရှိနေခဲ့ပြီးနောက် သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ပြည်တွင်းကူးစက်မှု (Local Transmission) များ ပြန်လည်တွေ့ရှိလာခဲ့ပြီး ပြည်တွင်းကူးစက် မှု ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိသဖြင့် COVID-19 သံသယရှိသူအဖြစ် သီးခြားခွဲထား၍ စောင့် ကြည့်ခြင်း (Quarantine) ခံရသူများရှိလာသည်ကို ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်များအရ သိရှိလာရပါသည်။

၂။ COVID-19 ကူးစက်ရောဂါပိုးသည် ကိုယ်ခံအားကောင်းသည့် လူငယ်များ၊ ကိုယ်ခံအားကောင်းသူ များ ကူးစက်ခံရလျှင် ရောဂါလက္ခဏာမပြဘဲ ရက်အတန်ကြာရှိနေတတ်သဖြင့် သွားလာလှုပ်ရှားနေကြသူ လူများအကြား ပုန်းကွယ်နေသော ရောဂါပိုးသယ်ဆောင်သူ (Hidden Carrier) များလည်း ရှိနေနိုင်ပါသည်။

၃။ သို့ပါ၍ လုပ်သားဦးရေ အမြောက်အမြား လုပ်ကိုင်ရသော မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အသင်းဝင် အထည်ချုပ်စက်ရုံများအနေဖြင့် -

- ကိုယ်အပူချိန်တိုင်းကိရိယာများ ထားရှိ၍ ဝန်ထမ်းများအားလုံးကို ကိုယ်အပူချိန်တိုင်းပြီးမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ပြုခြင်း
- ဝန်ထမ်းများ စနစ်တကျလက်ဆေးနိုင်ရန် လက်ဆေးဘေစင်၊ ရေ၊ ဆပ်ပြာနှင့် Hand Sanitizer တို့ကို အလုံအလောက်ထားရှိပေးခြင်း၊ လက်ဆေးရာ နေရာတိုင်းတွင် စနစ်တကျ လက်ဆေးနည်း ပို့စတာများ ကပ်ထားခြင်း
- ဝန်ထမ်းများအားလုံး နှာခေါင်းစည်း (Mask) တပ်ဆင်နိုင်ရန် နှာခေါင်းစည်းများ အလုံအလောက် ထုတ်ပေးခြင်း၊ ဝန်ထမ်းများအားလုံး နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေရန် ကြီးကြပ်ခြင်း
- လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေး (Social Distancing) တွင် အလုပ်လုပ်နိုင်အောင် တတ်နိုင်သမျှ စီစဉ်ထားရှိပြီး လူစုလူဝေးနှင့် လုပ်ကိုင် ခြင်းကို ရှောင်ကြဉ်ခြင်း



MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCL, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

- ပိုစတာနှင့် လက်ကမ်းစာစောင်များကို သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် ဖြန့်ဝေပေးခြင်း၊ အသံဖိုင်များ အသုံးပြု၍ သက်ဆိုင်ရာလုပ်ငန်းခွင်အလိုက် နားဆင်နိုင်ရန်စီစဉ်ပေးခြင်း၊ ဝန်ထမ်းများ အချင်းချင်း သို့မဟုတ် ဝန်ထမ်းအုပ်စုငယ်များအကြား ကျန်းမာရေးအသိပညာမျှဝေခြင်း
- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးချက်များ၊ သတိပေးချက်များနှင့် လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ခြင်း
- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၆-၆-၂၀၂၀ ရက်စွဲဖြင့် နောက်ဆုံး ထုတ်ပြန် ထားသည့် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက် (Version 4.0)” ကို လိုက်နာဆောင်ရွက်ခြင်း

တို့ကို ဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်း သတိပေးချက်များအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် လေးစားစွာ နှိုင်းဆော်တိုက်တွန်းအပ်ပါသည်။

- Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက် (Version 4.0) ကို ပူးတွဲ ဖော်ပြသည်။

ဥက္ကဋ္ဌ

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

နှာခေါင်းစည်း(Mask)များ ချုပ်လုပ်ရောင်းချသည့် အသင်းဝင်စက်ရုံများအနေ ဖြင့် နှာခေါင်းစည်းများကို ပုံမှန်ဈေးအတိုင်း ရောင်းချပေးကြရန်နှင့် နှာခေါင်း စည်း ဝယ်ယူလိုသူများ ဆက်သွယ်စုံစမ်းနိုင်ကြောင်း တိုက်တွန်းအသိပေးခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ နှာခေါင်းစည်း(MGMA)များ ချုပ်လုပ်ရောင်းချသည့် အသင်းဝင်စက်ရုံများအနေဖြင့် နှာခေါင်းစည်းများကို ပုံမှန်ဈေး အတိုင်း ရောင်းချပေးကြရန်နှင့် နှာခေါင်းစည်း ဝယ်ယူလိုသူများ ဆက်သွယ်စုံစမ်းနိုင် ကြောင်း တိုက်တွန်းအသိပေးချက်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အသင်းဝင်စက်ရုံ များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာရန် အတွက် အသိပေးနှိုးဆော်စာကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပြီးဖြစ်ပါသည်။ COVID - 19 ရောဂါ ဒုတိယလှိုင်းသတိပေးချက်များကြောင့် ဈေးကွက် များတွင် နှာခေါင်းစည်း(Mask) များ၏ ဈေးနှုန်းများမှာ ၃ ဆနှင့် ၅ ဆကြားခုန်တက်ခဲ့ ခြင်းကြောင့် အသင်းဝင်စက်ရုံများ အနေဖြင့် နှာခေါင်းစည်းချုပ်လုပ်နေပါက အသင်းသို့ ဆက်သွယ်ကြရန်နှင့် နှာခေါင်းစည်းများကို ယခင်ပုံမှန်ဈေးနှုန်း အတိုင်းရောင်းချပေးရန် တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ပါသည်။



MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCL, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

တိုက်တွန်း အသိပေးခြင်း

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

အကြောင်းအရာ။ ။ နှာခေါင်းစည်း (Mask) များ ချုပ်လုပ်ရောင်းချသည့် အသင်းဝင်စက်ရုံများ အနေဖြင့် နှာခေါင်းစည်းများကို ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချပေးကြရန်နှင့် နှာခေါင်းစည်း ဝယ်ယူလိုသူများ ဆက်သွယ်စုံစမ်းနိုင်ကြောင်း တိုက်တွန်း အသိပေးခြင်း။

၁။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ လတ်တလောဖြစ်ပွား လျက်ရှိသော Coronavirus Disease 2019 (COVID-19) ရောဂါကူးစက်မှုသည် ၂၀၂၀ ခုနှစ်၊ ဩဂုတ် လ ၁၆ ရက်နေ့မှစတင်၍ ပြည်တွင်းကူးစက်မှု (Local Transmission) များအဖြစ် ပြန်လည်တွေ့ရှိလာရပြီး ၎င်းကူးစက်လူနာများနှင့် ထိတွေ့မှုရှိခဲ့သူ အများအပြားလည်း သီးသန့်ထားစောင့်ကြည့်ခံရလျက်ရှိပါသည်။

၂။ ထို့ကြောင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အနေဖြင့် အသင်းဝင်စက်ရုံများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာကြရန် အသိပေး နှိုးဆော်စာ ကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။ ထိုသို့ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် COVID-19 ရောဂါ ဒုတိယလှိုင်းသတိပေးချက်များ ကြောင့် ဈေးကွက်အတွင်း နှာခေါင်းစည်း (Mask) များ၏ ဈေးနှုန်းမှာ ၃ ဆနှင့် ၅ ဆအကြား ချက်ချင်း ခုန်တက်သွားသည်ကို စုံစမ်းသိရှိရပါသည်။

၄။ သို့ပါ၍ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အသင်းဝင်စက်ရုံများထဲမှ နှာခေါင်းစည်း ချုပ်လုပ်ရောင်းချနေသော စက်ရုံများအနေဖြင့် အသင်းသို့ ဆက်သွယ်အကြောင်းကြားကြရန်နှင့် နှာခေါင်း စည်းများကို ယခင်ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချပေးကြရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။

၅။ ထို့အပြင် နှာခေါင်းစည်းဝယ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း သို့ ဆက်သွယ် စုံစမ်းလာပါက နှာခေါင်းစည်းများကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မည့် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။

နှာခေါင်းစည်းချုပ်လုပ်ရောင်းချသည့် စက်ရုံများနှင့် နှာခေါင်းစည်း ဝယ်ယူလိုသူများ ဆက်သွယ်ရန် -

ဖုန်းနံပါတ် - +95 1 2314829, 2300253

အီးမေးလ် - mgma@myanmargarments.org, research@myanmargarments.org

ဥက္ကဋ္ဌ

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

DVB Debate : “အထည်ချုပ်လုပ်ငန်းတွေ ရှင်သန်ဖို့ ဘယ်လောက် အရေးကြီးလဲ?”

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလောက အနေဖြင့် ပြန်လည်ဦးမော့နိုင်ရေးအတွက် DVB Debate : “အထည်ချုပ်လုပ်ငန်းတွေ ရှင်သန်ဖို့ ဘယ်လောက် အရေးကြီးလဲ?” ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ (၂၁) ရက်နေ့တွင် DVB Facebook Page Live ဖြင့်လွှင့်၍ ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းများ အနေဖြင့် ကိုဗစ်ကာလအတွင်းနှင့် ကိုဗစ်ကာလအလွန်တွင် အထည်ချုပ်လုပ်ငန်းလောကအနေဖြင့် ပြန်လည်ဦးမော့လာနိုင်ရန်အတွက် အစိုးရ၊ လုပ်ငန်းရှင်နှင့် အလုပ်သမားများ အနေဖြင့် အတူတူပူးပေါင်း၍ ကြိုးစားကြရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ DVB Debate အစီအစဉ်သို့ ဒေါ်စန္ဒာမင်း (ဥက္ကဋ္ဌ၊ စီးပွားရေးစီမံကိန်းနှင့်ဘဏ္ဍာရေးကော်မတီ)၊ ဒေါ်ခိုင်ခိုင်နွယ် (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ်)၊ ဒေါ်မျိုးမျိုးအေး (Program Director၊ သွေးစည်းညီညွတ်သောသမဂ္ဂအဖွဲ့ချုပ် မြန်မာ)နှင့် ဒေါက်တာ ဇော်ဦး(အမှုဆောင်ဒါရိုက်တာ၊ Centre for Economic Social Development) တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

(https://www.facebook.com/DVBTVNews/videos/748621259036998/UzpfSTIyMjExMTA0NzgxMDQ4Njg6MjY4MzU2NTg2NTE5MjY1OA/?modal=admin_todo_tour)

Industrial Engineering (IE) နည်းပညာသင်တန်းသင်ကြားပေးခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာ သင်တန်းကျောင်း (MGHRDC) မှ သင်တန်းဆရာမများမှ COVID - 19 ကြောင့် သင်တန်းများ ပိတ်ထားရသောအချိန်တွင် Industrial Engineering (IE) နည်းပညာသင်တန်းကို Grand Sports International (နဂါးညီနောင်) စက်ရုံတွင် သင်ကြားပေးခဲ့ပါသည်။ ထုတ်လုပ်မှု စွမ်းအားများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ နည်းပညာများအကြောင်းကို ပိုမိုသိရှိ လာစေရန်အတွက် MGHRDC သင်တန်းကျောင်းပိတ်ထားရသော အချိန်တွင် Industrial Engineering (IE) နည်းပညာသင်တန်းကို စက်ရုံတွင် သွားရောက် ပို့ချခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းပို့ချခြင်းအပေါ် Grand Sports International (နဂါးညီနောင်) စက်ရုံမှ Director မဆုဝေရည် မှ သူမ၏ အမြင်ကို ပြောပြထားသော ဗီဒီယိုကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

(<https://youtu.be/kqv0sJBUcvA>)

GIZ နှင့် ILO တို့မှ COVID - 19 ကာကွယ်ရေးအတွက် ရေမလိုလက်ဆေးရည်များနှင့် ပိုစတာများ ပေးအပ်ခြင်း

GIZ နှင့် ILO တို့မှ COVID - 19 ကာကွယ်ရေးအတွက် ရေမလိုလက်ဆေးရည်များနှင့် COVID - 19 နှင့် ပတ်သက်သော လက်ကမ်းစာစောင်များနှင့် ပိုစတာများကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)၏ အသင်းဝင်စက်ရုံများအတွက် ပေးအပ်လှူဒါန်းခဲ့ပါသည်။ စက်ရုံများအနေဖြင့် COVID - 19 ကာလအတွင်းတွင် ဝန်ထမ်းများအား ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရေမလို လက်သန့်ဆေးရည်များ (Hand Sanitizer)(500 ml & 5 Liter)၊ လက်ဆေးဆပ်ပြာရည်များ (500 ml & 5 Liter)၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများ အစရှိသည့်တို့ကို အခမဲ့ လာရောက်ထုတ်ယူနိုင်ကြောင်း အသင်းဝင်စက်ရုံများကို အသိပေးအကြောင်းကြားပြီး ပေးအပ်လှူဒါန်းခဲ့ပါသည်။



စက်ရုံ၊ အလုပ်ရုံများ ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း မလိုက်နာပါက ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း

စက်ရုံ၊ အလုပ်ရုံများ အနေဖြင့် ကျန်းမာရေးလမ်းညွှန် ချက်အတိုင်း ပြင်ဆင် ဆောင်ရွက် ထားခြင်းမရှိကြောင်း ရှောင်တခင် စစ်ဆေးတွေ့ရှိပါက ပိတ်သိမ်း သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်းကို ၃၀ ရက်နေ့ထုတ် 7Days News တွင် ထည့်သွင်းဖော်ပြ ထားပါသည်။ လက်ရှိအချိန်တွင် COVID - 19 ကူးစက်ရောဂါအနေဖြင့် ကူးစက်မှုနှုန်း အား မြင့်တက်နေသည့်အတွက် စက်ရုံ၊ အလုပ်ရုံများ အနေဖြင့် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို ညွှန်ကြားထားသည့်အတိုင်း လိုက်နာဆောင်ရွက်သင့်ကြောင်း အစရှိသည်တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မှ ပြောကြားခဲ့ပါသည်။ ထို့အပြင် COVID - 19 ကာလ အတွင်းတွင် အလုပ်သမားများအား တရားစွဲဆိုမှုများကို ပြန်လည်သုံးသပ်ပေးမည်ဖြစ် ကြောင်း အစရှိသည်တို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

(<https://7day.news/197331>)

အသင်း၏ဝန်ဆောင်မှု နှုန်းထားများ လျှော့ချခြင်း သတ်မှတ်ကာလကို တိုးမြှင့်ခွင့်ပြုကြောင်းအကြောင်းကြားခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) မှ အသင်း၏ဝန်ဆောင်မှုနှုန်းထားမှု လျှော့ချခြင်း သတ်မှတ်ကာလကို တိုးမြှင့်ခြင်းအကြောင်းကြားစာကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၃၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ COVID - 19 ၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးသက်ရောက်မှုကို ဖြေလျော့ပေးရန်အတွက် အသင်း၏ ဝန်ဆောင်မှုနှုန်းထားများ လျှော့ချမှုကို ၃၀.၉.၂၀၂၀ ထိ ထပ်မံတိုးမြှင့်ခဲ့ပါသည်။ သို့ရာတွင် ဝန်ဆောင်မှုနှုန်းထားမှု လျှော့ချခြင်းကို ဖြစ်ပေါ်လာသည့် အခြေအနေများ အပေါ်မူတည်ပြီး ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ထည့်သွင်းရေးသားထားပါသည်။



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
MYANMAR GARMENT MANUFACTURERS ASSOCIATION
 NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

☎ : 95-1-2300253, 09-49287184

Fax: 95-1-2314829

E-mail: mgma@myanmargarments.org

စာအမှတ်။

။ ၀၀၅/အထခ/၂၀၂၀ (၀၇၆၉)

ရက်စွဲ ။

။ ၂၀၂၀ခုနှစ် ဩဂုတ်လ ၃၁ ရက်

သို့

အသင်းဝင်CMPစက်ရုံ/ကုမ္ပဏီများအားလုံး


အကြောင်းအရာ။

။ အသင်း၏ဝန်ဆောင်မှုနှုန်းထားများ လျော့ချခြင်း သတ်မှတ်ကာလကို တိုးမြှင့်ခွင့်ပြု
ကြောင်းအကြောင်းကြားခြင်း

၁။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများအပေါ် လျော့ပါးသက်သာစေရန်အတွက် အသင်း၏ဝန်ဆောင်မှုနှုန်းထားများကို ၂၄.၄.၂၀၂၀ ရက်နေ့မှ စ၍ ပြင်ဆင်လျော့ချ သတ်မှတ်ပေးခဲ့ပြီး ၃၁.၈.၂၀၂၀ ရက်နေ့အထိ တိုးမြှင့်ခွင့်ပြုပေးခဲ့ပါသည်။

၂။ အထက်ပါ ဝန်ဆောင်မှုနှုန်းထားများ ဖြေလျော့သတ်မှတ်ခြင်း အစီအစဉ်ကို ဆက်လက်၍ ၃၀.၉.၂၀၂၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်ခွင့်ပြုပါကြောင်း နှင့် အဆိုပါကာလ ကုန်ဆုံးသွားပါက ဖြစ်ပေါ်နေသည့် အခြေအနေ အပေါ် မူတည်၍ ပြန်လည်သုံးသပ်ပြီး အကြောင်းကြားသွားမည် ဖြစ်ပါသည်။




 ဥက္ကဋ္ဌ (ကိုယ်စား)

(ခင်မောင်ဦး၊ ရုံးအဖွဲ့မှူး)

မိတ္တူကို- ရုံးလက်ခံ

New Members in August 2020			
Number of New Member in August 2020			
Status	Country	No. of Factories	Remark
CMP	China	5	
Total		5	
MEMBERSHIP UPDATE AS OF 2020-8-31			
Status	Investment Type	Country	No.of Factories
CMP	Foreign Company	China	297
		Korea	64
		Japan	20
		Others (Country)	32
	MC & JV	Myanmar Company	88
		Joint Venture (JV)	25
Total (CMP Member)			526
Others (Not CMP)		(Textile, Shop, Inspection, Local etc.)	83
Total		Active Member	609
*Closed Factory		(CMP&Others)	116